

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
မြန်မာနိုင်ငံတော်ဗဟိုဘဏ်  
ကြေညာချက်အမှတ်၊ ၁/၂၀၁၃  
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်  
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate-FEC)  
များကို ပြန်လည်ရွေးနုတ်ယူရာတွင် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု  
မရှိစေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း

၁။ ၂၇-၁-၁၉၉၃ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၄/၉၃ ၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလက်မှတ်များကို ၄-၂-၁၉၉၃ ရက်နေ့မှစ၍ ထုတ်ဝေခဲ့ပါသည်။

၂။ နိုင်ငံတော်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ကို အပြည့်အဝပြုပြင်ပြောင်းလဲမှု မပြုလုပ်သေးမီ ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားငွေ ကိုင်တွယ်အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ရသော စီးပွားရေးကဏ္ဍများအတွက် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ကနဦး ငွေရေးကြေးရေး ပြောင်းလဲမှုအဆင့်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလက်မှတ်များ ထုတ်ဝေပြီး ပြည်တွင်း၌ သုံးစွဲခွင့်ပြုခဲ့ပါသည်။

၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းရေးအစီအစဉ် ချမှတ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်အား ထိန်းကျောင်းမှုရှိသည့် ဈေးကွက်ကိုအခြေခံသော နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို ၁-၄-၂၀၁၂ ရက်နေ့မှစ၍ စတင်ကျင့်သုံးခဲ့ပါသည်။ ၁၀-၈-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ တရားဝင် ရောင်းဝယ်သော ဈေးကွက်ဖြစ်ပေါ်လာစေရေးနှင့် နိုင်ငံခြားငွေကြေးဈေးကွက် စနစ်တကျ တိုးတက်ဖွံ့ဖြိုးစေရန် ဥပဒေနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည် -

- (က) နိုင်ငံခြားသုံးငွေ လုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားပါက စိစစ်ပြီး လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊
- (ခ) ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အခြေခံသည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို နေ့စဉ်ထုတ်ပြန်ကြေညာခြင်း၊
- (ဂ) နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူများနှင့် စပ်လျဉ်း၍ -

- (၁) ဘဏ်များအကြား ငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်း၊
  - (၂) နိုင်ငံခြားသုံးငွေကို အများပြည်သူနှင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုခြင်း၊
  - (၃) လက်ရောက် လွှဲပြောင်းခြင်းမှတစ်ပါး နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းခြင်းများကို ကြားခံအဖြစ် ဆောင်ရွက်ခွင့်ပြုခြင်း၊
  - (၄) နိုင်ငံခြားငွေကို စာရင်းပြောင်းနည်းဖြင့် ရောင်းဝယ်ခွင့်ပြုခြင်း။
- (ဃ) လိုင်စင်ရ ငွေလဲကောင်တာ အသီးသီးတွင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ လည်းကောင်း၊ ယင်းတန်ဖိုးနှင့်ညီမျှသော ယူရိုနှင့် စင်ကာပူဒေါ်လာများကို လည်းကောင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခြင်း။

၅။ အပိုဒ် ၄ ပါ ဆောင်ရွက်ချက်များအရ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ တိုးတက်ပြောင်းလဲလျက်ရှိသည်နှင့်အညီ နိုင်ငံခြားငွေလက်မှတ် ကြားခံထားရှိရန် မလိုအပ်တော့သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ရက်ပေါင်း (၉၀) ကာလအတွင်း နိုင်ငံခြားငွေလက်မှတ်ကို အောက်ပါအစီအစဉ်အတိုင်း စနစ်တကျ ပြန်လည်ရွေးနုတ်ယူမည်ဖြစ်ပါသည် -

- (က) နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ရှိသူနှင့် ပိုင်ဆိုင်သူသည် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူထံတွင် နိုင်ငံခြားငွေလက်မှတ်များကို ငွေသားဖြင့် လဲလှယ်ရမည်၊
- (ခ) သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် အောက်ပါအချက်တစ်ရပ်ရပ်ကို နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ပေးနိုင်သည်-
  - (၁) နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ စာရင်းဖွင့်လှစ်ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာငွေ စာရင်းသို့ ထည့်သွင်းပေးခြင်း၊
  - (၂) နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူအမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ်ထည့်သွင်းခြင်း၊
  - (၃) ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်းကို အခြေခံသော ငွေလဲကောင်တာများ၏ နိုင်ငံခြားငွေ ဝယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက်ရရှိသော ကျပ်ငွေကို လဲလှယ်သူ ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊

(၄) နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူအမည်ဖြင့် သက်ဆိုင်ရာဘဏ်တွင် ကျပ်ငွေစာရင်း အသစ်ဖွင့်လှစ်ထည့်သွင်းခြင်း သို့မဟုတ် ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်း။

(ဂ) နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များသည် နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူများက သတ်မှတ်ကာလအတွင်း လာရောက် အပ်နှံသည့် နိုင်ငံခြားငွေလက်မှတ်များကို လဲလှယ်ပေးနေသည့် ကာလအတွင်း၌ ဖြစ်စေ၊ ယင်းကာလ ပြီးဆုံးချိန်၌ဖြစ်စေ နိုင်ငံခြားငွေလက်မှတ်များကို ဗဟိုဘဏ်သို့ အပ်နှံနိုင်သည်။

(ဃ) နိုင်ငံခြားငွေလက်မှတ်များကို လဲလှယ်ပေးရန် သတ်မှတ်သည့် ကနဦးကာလပြီးဆုံး သည့် ၁-၇-၂၀၁၃ ရက်နေ့မှစ၍ နိုင်ငံခြားငွေလက်မှတ်များ သုံးစွဲခွင့်မပြုတော့ပါ။

(င) နိုင်ငံခြားငွေလက်မှတ်များကို လဲလှယ်ပေးသည့် ကနဦး သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများအတွက် ၁-၇-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၄ ရက်နေ့အထိကာလကို အထူးကိစ္စတစ်ရပ်အနေဖြင့် သတ်မှတ် ဆောင်ရွက်ပေးနိုင်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန် နိုင်ငံခြားငွေလက်မှတ် လဲလှယ်လိုသူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် အောက်ပါအချက်များကို တင်ပြရမည် -

- (၁) နိုင်ငံခြားငွေလက်မှတ် လဲလှယ်မည့်သူ၏ ကိုယ်ရေးအချက်အလက်များ၊
- (၂) ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ကာလအတွင်း အပ်နှံလဲလှယ် ခြင်း မပြုနိုင်သည့် ခိုင်လုံသော အကြောင်းပြချက် ဖော်ပြထားသည့်စာဖြင့် တင်ပြချက်။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများ လက်ဝယ်ထားရှိပိုင်ဆိုင်သော နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည်ရွေးနုတ်ခြင်းကို ကနဦးသတ်မှတ်ကာလဖြစ်သည့် ၁-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ ကာလ၌သော်လည်းကောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးမည့် ၁-၇-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၄ ရက်နေ့အထိ ကာလ၌သော်လည်းကောင်း နိုင်ငံခြားငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယင်းသတ်မှတ်ကာလ ကျော်လွန်ပါက နိုင်ငံခြားငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။